

# လှေဆူညါ

## GO FORWARD

ပုဂံတည်ချာထံခဏ္ဍာန်အတိတ်ဟု

ယွှားစံးဘဉ်စီမံၤရှေ့နီတိး  
ထီၣ်ယၢဘဉ်မနုၤလဲၣ်.  
စံးဘဉ်ပုၤအံၣ်စၢလးဖိ  
ဒ်သိးကလဲၤတၢ်ဆူညါ  
တက့ၢ်. ၂၆.၁၄.၁၅.

လိဖးတြုၤအိၣ် ၂၀၂၀



ဝဲၤကျိၤလၢသးစၢ်တၢ်မၤကိၢ်မုၢ်န့ၢ် - လိဖးတြုၤအိၣ် ၂၀၂၀



**ပုဂံညီဘျာထံခဝုရှာန် ၂၀၂၀နံတင်တိာ်ထူ**  
**လာထီၣ်ပုၤထီၣ်လာ တၢ်ဟံးန့ၣ်ခွဲးယၢ် ဒီးမၤလာပုၤမုၢ်ဒါ**  
 ၅မံၤ ၁၄:၂, ယိဟာန် ၁၅:၁၆, ယိၤရှူ ၁၈-၃, မးသဲ ၂၈:၁၈-၂၀



**အဲဒီးထၢ်တၢ်ကွဲး**

တနံၣ်အံၤ ပမ့ၢ်ကွၢ်လာ ခဝုရှာန်လံာ်နံၣ်လံာ်လာပုၤ လါဖူးတြုၤအါရံၤ(၂)သီမ့ၢ်  
 ဝဲၤကျိၤလာ သးစၢ်တၢ်မၤကီၢ်မုၢ်နံၣ်န့ၣ်လီၤ. တနံၣ်အံၤ ဝဲၤကျိၤလာ သးစၢ်တၢ်မၤအကီၢ် အတၢ်  
 တိာ်ထူမ့ၢ်ဝဲ “ခွဲးယၢ်ထံၣ်ဖျါ, ဟံးန့ၣ်မုၢ်ဒါ” န့ၣ်လီၤ.

ဒ်ပုၤကွဲးထါ စံးဝဲအသိး မံၤပုၤစံးထီၣ်ပတြုၤယွၤလာ အဘျူးအဖျိာ်အပိ ဒီး အတၢ်မၤ  
 လီၤလးလာ ပုၤကညီ ဖိအကီၢ်အပိန့ၣ်တက့ၢ်, အသိး ပုၤသးစၢ်လာ, စီၤဆာကတီၢ်အံၤသ့ၣ်တဖၣ်,  
 မံၤကကလာ်ဘၣ်ယွၤအတၢ်ဆိၣ်ဂ့ၤ, ယွၤအတၢ်ဟ့ၣ်ခွဲးဟ့ၣ်ယၢ်ဒီး မုၢ်ဒါလာဘၣ်မၤဝဲန့ၣ်တက့ၢ်.

စီၤဆာကတီၢ် သးစၢ်မ့ၢ်ပုၤလုၢ်ဒိၣ်ပုၤဒိၣ်, မ့ၢ်ပုၤကူၣ်ဘၣ်ကူၣ်သ့, လာအလီၢ်အကျဲ  
 အသနၢ်ဒၣ်ဝဲန့ၣ်လီၤ. ဒ်မိာ်ပာ် သရၣ်သမါ ဟ့ၣ်ဂံၢ်ဟ့ၣ်ဘါတ့ၢ်လံၤဖိသ့ၣ်ဘီၣ်သးစၢ်သ့ၣ်တဖၣ်  
 လာကလဲၤတၢ်ဒ် တၢ်ဘၣ်ယွၤအသး, ကဟးဆဲးတၢ်အာ, ကမ့ၢ်ပုၤလုၢ်ဒိၣ်ပုၤဒိၣ်လာ ယွၤဘီမုၢ်  
 အကီၢ်, လာတၢ်အိၣ်ဖျိာ်အကီၢ်, လာကညီကလုာ်အကီၢ်အသိးန့ၣ်, သးအိၣ်ဆာဂ့ၤဘၣ်က့ၤ ဖိလံာ်  
 သ့ၣ်ဘီၣ်သးစၢ်တဖၣ်လာ သုကလီၤကံၤဒ် ပုၤသးစၢ်ဖိစီၤယိၤသး, စီၤဒၤနံးယုလးဒီး စီၤတံၤမသး  
 အသိးထီၣ်တက့ၢ်.

ဒ်မိာ်တၢ်အိၣ်ဖျိာ်, ကီၢ်, ကဝီၤ ဒီး ပုၤကညီဘျာထံခဝုရှာန် ပာ်ဂံၢ်ပာ်ဘါဘၣ် ပုၤသးစၢ်  
 တဖၣ်, ပုၤသးစၢ်မ့ၢ် ခါဆူညါခိၣ်န့ၢ်အပိ ပဝဲမိာ်ပာ်, သရၣ်သမါဒီးခိၣ်န့ၢ်ကိးဂၤ ကသ့ၣ်နီၣ်  
 ဘါထုကဖၣ်လာ ဖိသးစၢ်သ့ၣ်တဖၣ်အကီၢ် တထံၣ်ပီတက့ၢ်.





# နန်ရွှင်တက်ကွဲး

ကစာ်ယွေလော ပနာ်အီတဂအံၤ ဂုၤဝဲထီၣ်ဘိလော ပဝဲပုၤကညီဘျာထံၣ်ခဝုရၢၣ်ဖိလံၤသ့ၣ်တဖၣ်အဂီၢ်အံၤန့ၣ်လီၤ. လၢၤ၂၀၂၀ နံၣ် အတၢ်စးထီၣ်သးအဆိကတၢ်တနွံအပူၤ ပစးထီၣ်ဘၣ်အီၤလၢ နံၣ်ကတၢ်ကမုၢ်တၢ်အိၣ်ဖီၣ် လၢအဘၣ် တၢ်တူၢ်လီၢ်မုၢ်ပုၤလၢ ကီၢ်မိၣ်န့ၣ်လီၤ. ကီၢ်မိၣ်အိၣ်ဒီး တၢ်ကတၢ်ကတီၤအသး အလၢအပုၤ နိသးကတူၢ်လီၢ်မုၢ်ပုၤလၢ အထံအကီၢ်, အလီၢ်ကဝီၤဒၣ်ဝဲဘၣ်ဆၣ်, ဒီဖျိထံကီၢ်တၢ်ဟူးတၢ်ဂဲၤတၢ်အိၣ်သးအယိ ဘၣ်သးကျဲၤကတၢ်ကတီၤ တူၢ်လီၢ် က့ၤဝဲ ဒ်ကမုၢ်ခၢၣ်စးတၢ်အိၣ်ဖီၣ်အသိး ဖဲလိယနူၤအါရံၤ (၁) သီတုၤ (၅) သီ, ၂၀၂၀ နံၣ်, ဝုၣ်တကူၣ်, ပြီးဘျီၣ်ရီဖီၣ်အပူၤ, ယံယံလၢလၢ အိၣ်ဒီးအသူးအသံၣ်အလၢကပီၤန့ၣ်လီၤ.

တချူးတၢ်အိၣ်ဖီၣ်စးထီၣ်ဒီးဘၣ်အဆၢကတီၢ် ပုၤအိၣ်ဝဲအါဂၤဆဲးကျိးယၤလၢကွဲၤဒီန့ၣ်ဒီးစံးဝဲ “ ကမုၢ်ခၢၣ်စး တၢ်အိၣ်ဖီၣ်အယိ, ပဝဲလၢ ကီၢ်တယုထၢအီၤသ့ၣ်တဖၣ် ပဟဲတသ့ဇဲၤ.” မ့ၢ်တၢ်သးခုဖးဒီၣ်လၢ သ့ၣ်ညါဘၣ်ယဲ ပုၤကညီ ဘျာထံၣ်ခဝုရၢၣ်ဖိလံၤအိၣ်အါဂၤ လၢသးစဲဒီး သးဆူၣ်ဟဲဝဲဆူ နံၣ်ကတၢ် ကမုၢ်တၢ်အိၣ်ဖီၣ်အယိန့ၣ်လီၤ. ပုၤကညီဘျာထံၣ် ခဝုရၢၣ်ဖိလံၤအိၣ်ဝဲအါဂၤလၢ သးစဲဒီးသးဆူၣ်ဟဲဝဲဆူနံၣ်ကတၢ်ကမုၢ်တၢ်အိၣ်ဖီၣ်အယိန့ၣ်လီၤ. ပုၤကညီဘျာထံၣ်ခဝုရၢၣ် နံၣ်ကတၢ်တၢ်အိၣ်ဖီၣ်အံၤ, မ့ၢ်တၢ်ဆၢကတီၢ် လုၢ်ဒီၣ်ပုၤဒီၣ်လၢ ပကထံၣ်လီၢ်ရူၤလီၢ်သကိးပသး, ပကဘူၣ်သကိးဘါသကိး, ပကမၤသကိးဘၣ် တၢ်ခီဖျိ တၢ်မၤဘူၣ်မၤတီၢ်ဒီး ပကနၢ်ဟူသ့ၣ်ညါဘၣ်က့ၤ ပုၤကညီဘျာထံၣ်ခဝုရၢၣ် အတၢ်ဖဲတၢ်မၤသ့ၣ် တဖၣ် လၢဘၣ်တၢ်သးကျဲၤဖဲမၤအီၤလၢ ဝဲၤလီၢ်, ဝဲၤကျိၤသ့ၣ်တဖၣ်န့ၣ်လီၤ.

စံးဘျူးဘၣ် ပုၤကညီဘျာထံၣ်ခဝုရၢၣ်ဖိလံၤ လၢအဟံၣ်လုၢ်ဟံၣ်ပုၤဝဲ ဒ်အမ့ၢ် တၢ်ခွဲးတၢ်ဟံၣ်ဒီးဟဲဆူ ကမုၢ်ခၢၣ်စး တၢ်အိၣ်ဖီၣ် ကိးဂၤမ့ၢ်ဂ့ၤ, ဟဲလၢအနီၢ်ကစၢ်မ့ၢ်တတုၤဘၣ်ဆၣ် ဆုၤလီၤဝဲ တၢ်မၤဘူၣ်မၤတီၢ်မ့ၢ်ဂ့ၤ ယုၢ်ဒီး ပုၤလၢအသ့ၣ်နီၣ် ထုကဖၣ်တၢ်လၢပဂီၢ်သ့ၣ်တဖၣ်ကိးဂၤန့ၣ်လီၤ. စံးဘျူးဘၣ်စ့ၢ်ကိး ကီၢ်မိၣ်လၢ အဂံၢ်အဘါ မ့ၢ်ဆံးစုၤသန့က့ ကျဲးစး ထဲးဂံၢ်ထဲးဘါဒီး ဟံၣ်ဖီၣ်မၤသကိးတၢ် အဂ့ၤကတၢ်လၢ တၢ်တူၢ်လီၢ်တဘျီအံၤအယိန့ၣ်လီၤ.

မ်ပဝဲပုၤကညီဘျာထံၣ်ခဝုရၢၣ်ဖိလံၤကိးဂၤ တၢ်ခွဲးတၢ်ဟံၣ်အဂ့ၤလၢအအိၣ်ဒီး ပုၤတဖၣ်အံၤ ပကကျဲးစး ဟံၣ်လုၢ် ဟံၣ်ပုၤအီၤ ဒ်အမ့ၢ်တၢ်န့ၣ်သါလၢပဂီၢ်ဒီး ကျဲးစးအိၣ်မူတီထွဲဒီး မၤလၢပုၤထီၣ်သကိး ပတၢ်မ့ၢ်ခရံၣ်ဖိတဂၤအတၢ်အိၣ်မူနီၢ်နီၢ် နိသးယွေအလၢကပီၤ ကအိၣ်ဖျါထီၣ်အဂီၢ်န့ၣ်တက့ၢ်.

ယွေဒုးမူ  
နန်ရွှင်  
ပုၤကညီဘျာထံၣ်ခဝုရၢၣ်





## ပုၤကညီၣ်ဘျၢထံၣ်ခဝုၣ်ရၢၣ် ကမုၢ်ခၢၣ်စးတၢ်အိၣ်ဖှိၣ်

ပုၤကညီၣ်ဘျၢထံၣ်ခဝုၣ်ရၢၣ်ကမုၢ်ခၢၣ်စးတၢ်အိၣ်ဖှိၣ် ဘၣ်တၢ်အိးထီၣ်အီၤဖဲ လၢယနုၤအါရံၤ (၁) သီ ဟါတုၤ (၅) သီဟါ, ၂၀၂၀ နံၣ် ဖဲဖြးဘျီၣ်ရိဖှိၣ်, ဝုၢ်တကူၣ်ဒီး ဘၣ်တၢ်တူၢ်လိာ်ပုၤလၢကီၢ်မိၣ်န့ၣ်လီၤ. တၢ်တိာ်ထူမ့ၢ်ဝဲ “ လၢထီၣ်ပုၤထီၣ်လၢ တၢ်ဟံးန့ၢ်ခွဲးယာ်ဒီး မၤလၢပုၤမူဒါ” န့ၣ်လီၤ. တၢ်အိးထီၣ်မူး ပုၤဟၤလီၢ်ဆ့ၣ်နီၤမ့ၢ် သရၣ်ဒိၣ်ယွၤဒုးမူ ဒီးတၢ်ထုကဖၣ်ဆိလၢ သရၣ်မုၢ်ဒီးကထာၣ်ခွဲၣ်ဖိန့ၣ်လီၤ. တၢ်တံာ်တံာ်သတိာ် ပျံၤလၢသရၣ်ဒိၣ်ဒီးကထာၣ်ခြံ န့ၣ်, သရၣ်ဒိၣ်ဒီးကထာၣ် စဲမစၢၣ်ဒီး သရၣ်ဒိၣ်စ့ၣ်ကီၣ် န့ၣ်လီၤ.

ခဝုၣ်ရၢၣ်ကမုၢ်ခၢၣ်စးတၢ်အိၣ်ဖှိၣ်ဒီတကတီၢ် ပုၤဟၤလီၢ်ဆ့ၣ်နီၤတဖၣ် မ့ၢ်သရၣ်ဒိၣ် ဒီးကထာၣ်ခြံန့ၣ်, သရၣ်ဒိၣ်သ့အိၣ်ထု ဒီး သရၣ်မုၢ်ဒိၣ် ဒီးကထာၣ်မုၢ်ဖိန့ၣ်လီၤ. ပုၤကွဲးနီၣ်တၢ်တဖၣ်မ့ၢ်ဝဲ သရၣ်မုၢ်မူယံာ်ဖိ (ခဝုၣ်ရၢၣ်ဝဲလီၢ်), သရၣ်မုၢ်အဲၣ်မူခွဲး (ကီၢ်တီအူပကူ), သရၣ်မုၢ်က့ၣ်ထူ (ကီၢ်မိမ့း), သရၣ်ကီၣ်စ့ၣ် (ခဝုၣ်ရၢၣ်ဝဲလီၢ်), သရၣ်ဒိၣ်စ့ၣ် (ကီၢ်ပသံၣ်မိမ့း) ဒီး သရၣ် မုၢ်လ့ထူ (ကီၢ်ဟီကတး) န့ၣ်လီၤ.

အိးထီၣ်မူး ဟါတၢ်ရဲၣ်တၢ်ကျဲၤလၢ ဘျီၣ်ရိဖှိၣ် ပုၤ ပုၤစံာ်တဲၤတဲၤလီၤတၢ်မ့ၢ် သရၣ်ဒိၣ်ဒီးကထာၣ်အိၣ်န့ၣ်လီၤ.





လါဖူးတြုအါရံ

တၢ်ဘျုးတၢ်ဘါဝံပိာ်ထွဲထီၣ် အခံလာ ကီၢ်မိၣ် အတၢ်တူၢ်လိာ်တၢ်ရဲၣ်တၢ်ကျဲၤဒီး ဖဲကီၢ်မိၣ်အတၢ်တူၢ် လိာ်ဝံ ပိာ်ထွဲထီၣ်အခံလာကရူၢ် တၢ်သးဝံၣ်ပြာန့ၣ်လီၤ. ပုၤန့ၣ်လီၤသတြီၤဝဲၤကျိၤလၢ သးစၢ်တၢ်မၤကရူၢ် တၢ်သး ဝံၣ်ပြာအိၣ်ဝဲ (၁၄)ဖုဒီး ပုၤဒီးန့ၢ်ခိၣ်ဖး (၁) ပ.ဘ.ယ. ၅ , (၂) ကီၢ်ပသံၣ်မိၣ်မူး, (၃) ကီၢ်တီအူပကူန့ၣ်လီၤ. (၃.၁.၂၀၂၀)နံၤဟါ (၈:၀၀)န့ၣ်ရံၣ် မ့ၢ်တၢ်သးဝံၣ် သတြီၤဃံာ်လွံၢ်တၢ်ပြာ ပုၤ န့ၣ်လီၤသတြီၤ တၢ်အိၣ် (၁၃) ဖုဒီး ပုၤဒီးန့ၢ်ခိၣ်ဖး (၁) ကီၢ်ပသံၣ်မိၣ်မူး, (၂)ကီၢ်ကယါ ဖူး, (၃) ပ.ဘ.ယ.၅ ကိုဖိန့ၣ်လီၤ.

၂၀၂၀ နံၣ် လါယနူၤအါရံၣ် (၂) သီ, (၃) သီ ဒီး (၅) သီနံၤသ့ၣ်တဖၣ်န့ၣ် ကိးဂီၤဒဲးအိၣ်ဒီး တၢ်မၤလိ လံာ်စီဆ့ၣ် လၢဂီၤ (၇:၀၀) န့ၣ်ရံၣ် အဆၢကတီၢ်န့ၣ်လီၤ. တနံၣ်အံၤ လၢတၢ်တီၣ်တူၤအဖီခိၣ်ပုၤလၢအဟ့ၣ်ပုၤ တၢ်မၤလိလံာ်စီဆ့ၣ် သ့ၣ်တဖၣ်မ့ၢ်ဝဲ သရၣ်ဒိၣ်ဒီးကထာၣ် ဆၣ်မုၢ်ထီၣ်, သရၣ်ဒိၣ်ဒီးကထာၣ်လုကၢၣ်ယၣ် ဒီး သရၣ်မုၢ်ဒိၣ် ဒီးကထာၣ်စုလွံၢ်ဝါသ့ၣ်တဖၣ်န့ၣ်လီၤ.

ဖဲ(၅.၁.၂၀၂၀)နံၤ ဂီၤ(၁၀:၀၀)န့ၣ်ရံၣ် အိၣ်ဒီး တနံၣ်တဘျီ တၢ်စံာ်တဲၤတဲၤလီၤတၢ်ဘါဒီး ပုၤစံာ်တဲၤ တဲၤလီၤတၢ် မ့ၢ်သရၣ်ဒိၣ်ဒီးကထာၣ်စဲမၢ်ထီ (ကီၢ်ဒဝဲၣ် ဘျဲး) န့ၣ်လီၤ. တၢ်ဘျုးတၢ်ဘါဝံၤ ဟါ (၃:၀၀-၄:၀၀) န့ၣ်ရံၣ်န့ၣ် အိၣ်ဒီး တၢ်သ့ၣ်နီၣ်ဘျုးစီဆ့ၣ်လၢဘၣ်တၢ် တီခိၣ်ရိၣ်မဲအီၤလၢ သရၣ်သမါ ဝဲၤကျိၤန့ၣ်လီၤ.

တၢ်အိၣ်ဖျိၣ်တဘျီအံၤပုၤဆဲးလီၤမံၤအိၣ် (၉၇၆) ဂၤ န့ၣ်လီၤ.

တနံၣ်အံၤ သရၣ်သမါလၢမံာ်မုၢ်လၢခရံၣ်ပုၤ ဘၣ်တၢ်ဟံၤဖျါထီၣ်အိၣ် (၅၀) ဂၤန့ၣ်လီၤ.

ဟါ (၈:၀၀-၉:၀၀) န့ၣ်ရံၣ်တၢ်ရဲၣ်တၢ်ကျဲၤ လၢခံကတၢ်ဝံၤတၢ်ဟံၤစီဆ့ၣ်သးတၢ်ဘါ ပုၤတီခိၣ်ရိၣ် မဲ န့ၢ်ပုၤလၢ ကီၢ်ဟီကတးလံာ်စီဆ့ၣ်ကိုန့ၣ်လီၤ.

လၢတၢ်အိၣ်ဖျိၣ်တဘျီအံၤ ဘၣ်တၢ်ဃုထၢ ဟ့ၣ် မူဟ့ၣ်ဒါ ခိၣ်န့ၢ်အသီသ့ၣ်တဖၣ်လၢ (၂၀၂၀- ၂၀၂၂) တၢ်မၤအဝီအဂီၢ် ဒ်လံာ်အံၤအသီးန့ၣ်လီၤ.





ကရချိန်မှာ သရန်ဒိန်ဒီးကထာန်ခြနာန်, ကရချိန်စာလံဂလအမုာ် သရန်ဒိန်ဘံးထာန်မိန်မိန် ဒီး သရန်မုန်ဒိန်ဒီး ကထာန်ဖိဂါန့ဉ်လီၤ. ပုၤဟ့ဉ်ကူဉ်တၢ် တဖဉ် (၁) သရန်ဒိန်ဒီးကထာန်စဲမစာန်, (၂) သရန်ဒီး ကထာန် ယံးအုလး, (၃) သရန်မုန်ဒိန်ခဲန့ဉ် န့ဉ်လီၤ.

ခဝုရှာန်နဲဉ်ရွဲဉ်မှာ သရန်ဒိန်ယွၤဒုးမူ ဒီး နဲဉ် ရွဲဉ်သဃဲၤ ခံဂမၢ်ဝဲ သရန်မုန်ဒီးကထာန်လုထူ (တၢ်ဟ တၢ်ဆုာ် ဒီးသရန်မုန်မိမုးဖိ တၢ်ရလိာ်မၤသကိးဒီးတၢ်ဂုၤ ထီဉ်ပသီထီဉ် , ပုၤနဲဉ်တၢ်အသီတဖဉ် လၢ(၂၀၂၀- ၂၀၂၂) နံဉ် မှာ သရန်ဒိန်အဲဒစး( တၢ်သးခုကစီဉ်

ဒီးမံးရှာန်ဝဲၤကျိၤ), သရန်မုန်နံထဉ် (တၢ်ကဟုက ယာ်ဒီး တၢ်ကူဉ် လိာ်တၢ်ဝဲၤကျိၤ), သရန်မုန်ဆာန့ဉ်ဂုၤ (လံာ်လံာ်ဒီး တၢ် ဆဲးတၢ်လၢဝဲၤကျိၤ), သရန်ဝုဘံဉ် (ပိာ်ခွါဝဲၤကျိၤ), သရန်တနာ်ထူ(ထုးထီဉ် ရုၤလီၤ လံာ်လံာ်ဝဲၤကျိၤ) ဒီး ခဝုရှာန်ဝဲၤဒးခိဉ်မှာ သရန်မုန် ခိဉ်ခိဉ်ဖျါန့ဉ်လီၤ.

တနံဉ်အံၤ လီၤလီၤဆီဆီ လၢကမျာ်ခာဉ်စး တၢ်အိဉ်ဖိဉ်အံၤ သရန်သးပုၤလၢ အသးအိဉ် (၉၀) နံဉ်, လၢအမုာ် ဖုသရန်ဒိန်ဟါထာန်တီ လၢကီၢ်တီအူပကူ စ့ၢ် ကိး ဟဲအိဉ်ဖိဉ်သကိးဃုာ် ဒီးပုၤန့ဉ်လီၤ.

### တၢ်စံးဘျးဆာဂုၤ

သရန်စိမူး ဒီးသရန်မုန်စုရၢဖး (ဂုၤမူအါတၢ်အိဉ်ဖိဉ်, ထါမဲဟ့ဉ် ဒဲကဝီၤ) စံးဘျးယွၤလၢ ဆုာ်ခီဖျါအဝဲသ့ဉ်လၢ ၂၀၁၉နံဉ် တၢ်အိဉ်မူ အတၢ်လဲၤခီဖျါအပူၤ ပုၤဒီးယွၤအဘျးအယိ ဟ့ဉ်မၤဘူဉ်လဲၤဆူညါ (၇၂,၀၀၀)ဘးတီတီန့ဉ်လီၤ.


စံးဘျး ဒီးဆာဂုၤဘဉ် သရန်, သရန်မုန် ဒီးဖိလံာ်ဟံဉ်ဖိယိဖိ လၢ မဲယွၤအမဲဉ်ကလဲၤတၢ်ဒီးသု, ခီဖျါဘဉ် ဒီးနံဉ်သီ လၢသးသမူတၢ်လဲၤ ကျဲအပူၤ. ပုၤ ဒီးယွၤအတၢ်ဆိဉ်ဂုၤအါ, မဲသုက ဒီးန့ဉ်ဘဉ်တၢ်သးခု, တၢ်သးမုန် ဒီးတၢ်မၤန့ဉ်မၤန့ဉ်ၤတထံဉ်ယိတက့ၢ်.



### တၢ်စံးဘျးဆာဂုၤ

ဖိဒိဉ်မုန်ဖိနီၣ် Jacqueline Thaw ချးန့ဉ်နံၤအိဉ်ဖျါဆာကုၤ (၉)ဝိတဝီဖိ (၁၄.၁.၂၀၁၀)နံၤအယိ မုာ်ဂၢ်သရန်မုန်အုမုးထူ (Australia) စံးဘျးယွၤ ဒီးဟ့ဉ်မၤဘူဉ်လဲၤဆူညါမဲးကစံ (၁၀၀,၀၀၀)ဘးတီတီန့ဉ်လီၤ.

စံးဘျးဘဉ်သရန်မုန် ဒိဉ်မးလၢအဟ့ဉ်မၤဘူဉ်တၢ်န့ဉ်လီၤ. ဆာဂုၤ ဘဉ် ဖိဒိဉ်မုန်ဖိလၢ မဲနကချးန့ဉ်နံၤအိဉ်ဖျါဆာကုၤအသီအဝီတဖဉ်အဝီ ပုၤ ဒီးယွၤအတၢ်ဆိဉ်ဂုၤ, နကမုာ်ဖိမုန်လုာ်ဒိဉ်ပုၤဒိဉ် လၢခူဉ်ဖိထာဖိအဂီၢ်, နက ဒီးန့ဉ်ဘဉ်တၢ်ကူဉ်ဘဉ်ကူဉ်သု လၢနီၣ်ခိ ဒီးသး, အိဉ်မူမၤလၢကဝီၤဘဉ်ယွၤ ထီဘိတက့ၢ်န့ဉ် မုာ်ပတၢ်ထုကဖဉ်န့ဉ်လီၤ.







# (၃)သီ တၢ်ဒုၣ်တၢ်အိၣ်တၢ်ထုၣ်ကဖၣ်

နံၣ်ကယု(၂၁)ခံပတီၢ်တပတီၢ်တၢ်တီၢ်ကျဲၤ အိၣ်ဒီးတၢ်ရဲၣ်တၢ်ကျဲၤအါမးဒ်သိး ကမၤလၢထီၣ်ပုၤထီၣ် တၢ်အိၣ်ဖီၣ်သ့ၣ်တဖၣ်လၢ ကျဲၤကိးကပၤဒီးအဂီၢ်န့ၣ်လီၤ. လၢတၢ်ရဲၣ်တၢ်ကျဲၤအါမံၤအကျါ အိၣ်စ့ၢ် ကိးဒီး တၢ်မၤလိလံာ်စီဆံၣ်ဒီး တၢ်ထုၣ်ကဖၣ် ကရူၢ်သးကျဲၤမၤဝဲ တၢ်ဒုၣ်တၢ်အိၣ်(၃)သီ ဒီးတၢ်ထုၣ်ကဖၣ်အတၢ်ရဲၣ်တၢ်ကျဲၤစ့ၢ်ကိးန့ၣ်လီၤ. တၢ်ရဲၣ်တၢ်ကျဲၤအံၤ ပအိၣ်ဒီး တၢ်မၤလိလံာ်ကျိၣ်စိလၢ တၢ်အိၣ်ဖီၣ်ဖိလံာ်ပျီၣ် ဘီၣ်သ့ၣ်တဖၣ် ကလၢထီၣ်ပုၤထီၣ်လၢ တၢ်ရူၤလိာ်သးဒီး ယွၤဒိဖျါ တၢ်ထုၣ်ကဖၣ် ကလၢထီၣ်, တၢ်ဘျူးလိာ်သးဆူ ယွၤအိၣ်ဒိဖျါ တၢ်ထုၣ်ကဖၣ်ဒီး တၢ်ဟံၣ်စီဆံၣ်သးလၢ ယွၤဒိဖျါ တၢ်ထုၣ်ကဖၣ်အဂီၢ်န့ၣ်လီၤ. တၢ်ရဲၣ်တၢ်ကျဲၤအံၤ ပမၤအါ တနံၣ်တၢ်ဘျီဒီး ဘၣ်တၢ်တူၢ်လိာ်မၤပုၤလၢ ကီၢ်သ့ၣ်တဖၣ်န့ၣ်လီၤ. တနံၣ်အံၤ တၢ်ဒုၣ်တၢ်အိၣ်(၃)သီဒီး တၢ်ထုၣ်ကဖၣ် အတၢ်ရဲၣ်တၢ်ကျဲၤ ဘၣ်တၢ်သးကျဲၤမၤအါ ဖဲလိယန့ၣ်အါရံၤ(၁၆)သီ တုၤ(၁၈)သီ, ၂၀၂၀နံၣ် ဒီးဘၣ် တၢ်တူၢ်လိာ်မၤပုၤလၢ ကီၢ်ဟီၣ်ကတး , ဖဲဝံၢ်ဟီၣ်ကတး ကညီဘျၢထံတၢ်အိၣ်ဖီၣ်သ့ၣ်အပူၤန့ၣ်လီၤ.

လၢတၢ်ရဲၣ်တၢ်ကျဲၤတဘျီအံၤ ပထံၣ်ဘၣ် တၢ်ထုၣ်ကဖၣ်အပူၤဒုပုၤယါ (Prayer Worries) လၢ ကီၢ် အဘျၢ (၁၀) တဖၣ်ဟံၣ်ဖီၣ်ထီၣ်သးလၢ တၢ်သးဆူၣ်အပူၤဒီး ဂံၤလိၤသကိးတၢ်ထုၣ်ကဖၣ်လၢ ခဝုၣ်အဂီၢ်, ကီၢ်သ့ၣ်တဖၣ်အဂီၢ်, ပုၤကလုာ်အဂီၢ်, တၢ်သးခုကစီၣ်တၢ်မၤအဂီၢ် ယုာ်ဒီး ပုၤဘၣ်ကီဘၣ်ခဲ ပုၤဆူးပုၤဆါသ့ၣ် တဖၣ်အဂီၢ်လၢ တၢ်သးတဖျၢၣ်ယီၤန့ၣ်လီၤ.

ခၢၣ်စးလၢအဟဲ တၢ်ထုၣ်ကဖၣ်ဒုၣ်တၢ်အိၣ် မ့ၢ် ဒ်လံာ်အံၤအသိးလီၤ. ကီၢ်တကူၣ် (၄)ဂၤ, ကီၢ်ပသံၣ်မ့ၢ် မး (၃)ဂၤ, ကီၢ်တီအူပကူ

(၃)ဂၤ, ကီၢ်ချၢၣ်လွံၢ်ထူၣ် (၃) ဂၤ, ကီၢ်ဟီၣ်ကတး (၁၈) ဂၤ, ကီၢ်ဒဝဲၣ်ဘျး(၂)ဂၤ, ကီၢ်မိမး (၄)ဂၤ, ကီၢ်ပံၣ်သ့ၣ်ယၣ်ဝတံၣ် (၁)ဂၤ, တီအူကီၢ်ကဲၤခၢၣ်ကဲၤဘါ (၁) ဂၤ, ကီၢ်ဆီထံး (၂), ခဝုၣ်ရၢၣ်ဝဲၤလီၢ် (၁၅) ဂၤ, ခဲလၢဟံၣ်ဖီၣ် (၅၅)ဂၤန့ၣ်လီၤ.

တၢ်သိၣ်လိ(၁)လိာ်စီဆံၣ် အတၢ်ဘၣ်ထွဲဒီး တၢ်ထုၣ်ကဖၣ်ဒီး တၢ်ဒုၣ်တၢ်အိၣ် သရၣ်ဒိၣ်သဲးမိ (ကီၢ် ဟီၣ်ကတး), တၢ်သိၣ်လိ (၂) The Power of Fasting သရၣ်မုၢ်အဲၣ်စ့ၢ်ထူ (ကီၢ်သ့ၣ်ဖျါယွၤဂ့ၢ်ပီညါ စ့ၢ်မုၢ်န့ၣ်ရံၤ) တၢ်သိၣ်လိ (၃) သးအတၢ်ဒုး သရၣ်ဒိၣ်အဲးဒတး (ပုၤကညီဘျၢထံခဝုၣ်ရၢၣ်) ဒီး လၢ(၃)သီအတီၢ်ပူၤ အိၣ်ဒီးတၢ်ဖးဖျါလိာ်စီဆံၣ် ဒီတဘျီလၢ ပုၤဟံၣ်တဖၣ်လီၤ. ဒ်န့ၣ်အသိး အိၣ်ဒီး တၢ်ထုၣ်ကဖၣ်တၢ်န့ၣ်တၢ်န့ၣ် လၢ (၃)သီအတီၢ်ပူၤန့ၣ်လီၤ.

စံးဘျူးဘၣ်ကရူၢ် (၄) တၢ်မၤလိလံာ်စီဆံၣ်ဒီး တၢ်ထုၣ်ကဖၣ်တၢ်ရဲၣ်တၢ်ကျဲၤ ကရူၢ်အပုၤဘၣ်မုၢ်ဘၣ်ဒါသ့ၣ်တဖၣ် ဒီးကီၢ်တူၢ်လိာ်တၢ်လၢအမ့ၢ် ကီၢ်ဟီၣ်ကတး စးထီၣ်လၢ ကီၢ်ခိၣ်ကီၢ်န့ၢ် ဒီးကီၢ်ဖိကီၢ်လံာ်ကိးဂၤလၢ ဟံးန့ၢ်မုၢ်ဒါလၢ တၢ်တူၢ်လိာ်မၤအဂီၢ် ဒီးတၢ်ထုၣ်ကဖၣ် အပူၤဒုပုၤယါ လၢကီၢ်အဘျၢ(၁၀)သ့ၣ်တဖၣ် အတၢ် ဟံၣ်ဖီၣ်မၤသကိးတၢ်လၢ တၢ်သးတဖျၢၣ်ယီၤပူၤအယီၤ န့ၣ်လီၤ.

မိပုၤကညီဘျၢထံခဝုၣ်ရၢၣ်ဖိလံာ်သ့ၣ်တဖၣ် ကလၢထီၣ်ပုၤထီၣ်လၢတၢ်ထုၣ်ကဖၣ်ဒီး ဒုးမုၢ်ထီၣ်ဂဲၤထီၣ် ဒုးလၢထီၣ်ပုၤထီၣ်က့ၤ တၢ်အိၣ်ဖီၣ်သ့ၣ်တဖၣ်လၢ ကျဲၤကိးကပၤဒီးန့ၣ်တက့ၢ်.

သရၣ်ဒိၣ်ယွၤဒုးမု





### တၢ်စံးဘျးဆၢဂ့ၤ

ဖိမုၢ်ထဲတဂၤလၢအမ့ၢ် နီၢ်ဟံးန့ၢ်ထျၢ်ဒၤလဲး ပံးထီၣ်(၃)နံၣ် ဖဲလါဒီၣ်စ့ဘၢၣ်(၂၁)သီအယံ ပါပါစါဘဲလဲး ဒီးမိမိနီၣ်ခွဲဖိ စံးဘျးယွၤဒီးဟ့ၣ်မၤဘျၣ်လဲၤဆူညါ(၁၅၀,၀၀၀)ဘးတီတီန့ၣ်လီၤ.

စံးဘျးဘၣ်မိမိပါပါလၢအဟ့ၣ်မၤဘျၣ်တၢ်န့ၣ်လီၤ. မံယွၤအဘျးထူးဖိုၣ်တီၤအါ လီၤဘၣ် လၢသုလီၤ, ဖိမုၢ်ဖိ ကဒိၣ်လၢ တၢ်ဘၣ်ယွၤဒီးပုၤကညီအသး, ဒီးန့ၢ်ဘၣ်တၢ်ကူၣ်သ့လၢအထီ လၢတၢ်ဒိၣ်ထီၣ်အကျဲ, ဒီးကမၤသးခုမိမိပါပါတက့ၢ်န့ၣ် မ့ၢ်ပတၢ်ဆၢဂ့ၤထုကဖၣ်န့ၣ်လီၤ.



### တၢ်စံးဘျးဆၢဂ့ၤ

ဖိမုၢ်နီၣ်ကဲနံၣ်ကပီၤ ပံးထီၣ်(၁၇)နံၣ် ဖဲလါနီၣ်စ့ဘၢၣ်(၃)သီ, ဖိခွဲဆံးစါဘၢၣ်နီၣ်ဘၢအဲၣ်ကပီၤ ပံးထီၣ်(၁၁)နံၣ် ဖဲလါယုၤအါရံၤ (၂၇)သီ, ဒီးလံၤမုၢ်ဖိနီၣ်Lola ပံးထီၣ်(၇)လါအယံ မိာ်/ဖဲ သရၣ်မုၢ်ရယုၤလး (Louisville, USA) သးခုစံးဘျးယွၤ ဒီးဟ့ၣ်မၤ ဘျၣ် လဲၤဆူညါမဲးကစံ(၁၅၀,၀၀၀)ဘးတီတီန့ၣ်လီၤ.

စံးဘျးဘၣ် သရၣ်မုၢ် ဒီးဒူၣ်ဖိထာဖိ လၢအဟ့ၣ်မၤဘျၣ်တၢ်န့ၣ်လီၤ. မိဖိမုၢ်, ဖိခွဲ, ဒီးလံၤမုၢ်ဖိ ကသ့ၣ်ဖဲသးညီ, အိၣ်ဆူၣ်အိၣ်ချ့ ပံးဂံၢ်ဘါ, ကဒိၣ်ထီၣ်လၢနီၣ်ဒီးသး, မံသုစံးဘျးမၤလၢကပီၤဘၣ်ယွၤ လၢယွၤမၤတၢ်အဒိၣ်တဖၣ်လၢသုဂီၢ်အယံတက့ၢ်န့ၣ် မ့ၢ်ပတၢ် စံးဘျးဆၢဂ့ၤန့ၣ်လီၤ.

### တၢ်စံးဘျးဆၢဂ့ၤ



လၢတၢ်ဆီၣ်ထွဲ ယွၤဘီမုၢ်တၢ်သးခုကစီၣ်တၢ်မၤ, ဒီးစံးဘျးယွၤလၢ ချးန့ၢ်ဘၣ် နံၣ်သီလါသီအဂီၢ် သရၣ်ကီၣ်စ့ ဒီးသရၣ်မုၢ်ဖိရံၤ(Des Moines, USA) တံၣ်ဖိယီဖိ ဟ့ၣ်မၤဘျၣ် (၃၁၀,၀၀၀) ဘးတီတီန့ၣ်လီၤ.

စံးဘျးဘၣ် တံၣ်ဖိယီဖိလၢ အဟ့ၣ်မၤဘျၣ်တၢ် န့ၣ်လီၤ. မံယွၤကဆုၤကဒီးသုလၢ နံၣ်သီအပူၤ, မၤန့ၢ်အိၣ်ကဲပူၤဒုၣ်ပူၤဒါ, မုၢ်လၢသးခုဘၣ်လၢ ယွၤဘီမုၢ်တၢ်သးခုကစီၣ်အပူၤ, သးခုထံၣ်ဘၣ် ဖိတဖၣ် လဲၤတၢ်လၢယွၤအကျဲအယံတက့ၢ်.





# ၁၇၅<sup>th</sup> KBTS 175<sup>th</sup> Thanksgiving Quartet



## ပုဂံကွဲးထါ

DSM Say, LG Moo,  
သရော်ဝါဒီန (USA), သရော်မံကၢစိ (USA)  
အီနာန်ကွဲး, အဲန်ဘျူးဝါ, မုဂ်လဂ်,  
လုဂ်ပွၤဒီန, သရော်ဒီနတီသးဖွံ,  
သရော်ဒီနအဲန်လီလးဒီးစီအဲန်

Band – DASH  
Guitar – Alexander  
Bass – Si Ko  
Keyboard – Law La Htoo  
Drum – Lon Htaw  
Mandolin Harmonica – Rev. Tyron  
Banjo – Rev. Eh Law La  
Studio – Silver Star, Fish, Si Ko  
Mixing & Mastering – Aung Doo

## ပုဂံကညီဘျာထံယုဂ်ဝိညါဖျှံစိမိၤ

ဘဂျနံနံ, နံနံသးခုတၢ်စံးဘျူးစံးဖျိန် ချီထဲးတၢ်သးဝံနံမုၢ်တဖၣ်

ပတြၢယုဂ်သၢဂၤတဂၤ  
ဆူခရံၣ်ကဘီပူၤ  
အုဘုၣ်န့ၣ်ယုဂ်မၤစၢပုၤ  
ဝံၣ်ထီၣ်က့ၤတၢ်ဆိၣ်ဂ့ၤ  
သးပုၤနီၣ်စံးဘျူးယုဂ်တဂ့ၤ  
ကိးမုၢ်နံၣ်စံးဘျူးယုဂ်  
ယုၣ်ရှူးယိးထုၣ်စုညါ  
စံးပတြၢမၤလၢကပီၤ  
စံးထီၣ်ပတြၢယုဂ်တက့ၢ်  
စံးပတြၢမၤလၢကပီၤအီၤ  
ခရံၣ်အတၢ်အဲန်

Karen Angel  
FKBC Brothers (USA)  
4 Jubilee  
Blessed Star (LAP)  
4 Gospel  
KBTS Junior Brothers  
FKBC Brothers (USA)  
New Generation  
KBTS Brothers  
KBTI Brothers  
FKBC Brothers (USA)



Copy Right © KBTS Alumni  
Contact : KBTS Alumni Office  
Facebook : Karen Baptist Theological Seminary - Alumni





# သရော်ဒိန်ဒီးကထာဂိုဏ်းသရော်

ပာ်သရော်ဒိန်ဒီးကထာဂိုဏ်းသရော် မှာ စီမံခန့်ခွဲသဒ္ဒါ နီစုရော် အဖိခွါ နွံဂအကျါ မှာပုယုဂက တဂန့လီ. အဝဲ အိန်ဖျိုင်ထီဉ်ဖဲ လါနီဉ်ဝဘာဉ် (၁၇) သီ , ၁၉၃၇ နံဉ် လာ စုရယာဉ်, ကီတကူဉ်န့လီ.

အဝဲဒီးဘျာထံ ဖဲ ၁၉၅၄ နံဉ်, လာ ခိလ်ဘျာထံ တာ်အိန်ဖျိုင်, သရော်ဒိန်လူရွှာ်အစုပူန့လီ.

အဝဲမလိတ်ဖျိုင်ထီဉ် အတီ(၁၀) တီထီကို (Syriam Methodist High School) ဖဲ (1951-1956) နံဉ်, န့လီ. အဝဲဖျိုင်ထီဉ် B.Th အဲကလံး လံာ်စီဆုံကို , အစုဉ် ဖဲ (1959 - 1963) န့လီ. အဝဲ ဒီးတုဒီးဖျိုင်အသးဒီး သရော်မုဉ်ဒီးကထာဂိုဏ်းရုံထာဉ်သ့ ဖဲ ၁.၅. ၁၉၆၅ နံဉ် ဒီးယွာ်ဟ့ဉ်သါအီ ဖိခွါခဲကဖိမုဉ် တဂ ဒီး လံာ်ဖိ (၆) ဂန့လီ.

MIT ဟ့ဉ်အီတံာ်လကပီ လာအမှါ FDCS ဖဲ လါမာ်ရး ၁၆ သီ, ၂၀၀၂ နံဉ် ဒီး KBTS ဟ့ဉ်အီ D.D ဖဲ လါမာ်ရး ၅ သီ ၂၀၀၈ နံဉ်န့လီ.

အဝဲယွာ်အတံာ်ဖဲဒီးတံာ်မာ ဒ်အမှါ တာ်အိန် ဖျိုင်သရော်စာ ဖဲသမဲကညီဘျာထံတာ်အိန်ဖျိုင် (၁၉၆၃ - ၁၉၆၅), ဒီးဘဉ်တာ်ဒီးဟံစုအီဖဲ (၁၉.၁၂. ၁၉၆၅) နံဉ် ဒီး ကဲထီဉ်တာ်အိန်ဖျိုင်သရော်ဖဲ (၁၉၆၆) နံဉ်တုယွာ် ကိးကွာ်အီန့လီ.

အဝဲဒုးအိန်ထီဉ် ကီတကူဉ်ဟိမံးရှာဉ် သရော် သမာကရာ ဒီး အဝဲမုဉ်စုာ်ကိး သရော်သမာနံဉ်ရဲဉ် ဖဲ (၁၉၉၅ - ၁၉၈၀) နံဉ် တဖဉ်န့လီ. အါန့အန့ အဝဲမုဉ်စုာ်ကိး ပုယုလီဆုဉ်နီလါ ကီတကူဉ်



ဟိမံးရှာဉ် ခရံဉ်ဖိတာ်ကူဉ်ဘဉ်ကူဉ်သ့ဝဲကျါ ဖဲ (၁၉၆၈ - ၁၉၈၀) နံဉ် , အဝဲ သိဉ်လိတ် ဒ်ခိဖးသရော်တဂဖဲ MIT လံာ်စီဆုံကို ၁၉၈၀-၈၃ ဒီး ၁၉၈၇-၁၉၉၇ နံဉ် န့လီ ကဲထီဉ်ဝဲဒဉ် ကီတကူဉ်ကျဲးစားကရာခိဉ်န့လီ. စးထီဉ်ဖဲ ၁၉၉၀ နံဉ်န့ အဝဲမလိတ်ဒ် ကီတကူဉ် ကီခိဉ် တဂတုယုယွာ်ကိးကွာ်အီတစုန့လီ.

ဒ်န့အသိး အဝဲမလိတ်ကိးတာ်လါ ပုယုကညီ ဘျာထံခဝဲရှာဉ် ဒ်ကရာခိဉ်တဂ ဖဲ (၁၉၇၈ - ၁၉၇၉), (၁၉၉၉ - ၂၀၀၀) နံဉ် န့လီ. တဘျီမုဉ်တုာ် ပုယုလီ ဆုဉ်နီလါ ခဝဲရှာဉ်တာ်သးခကစီဉ်ကမံးတံာ် ဒီးကဲ ထီဉ် ပုယုစုလါ ခဝဲရှာဉ်သရော်သမာအီန့လီ.

အဝဲမုဉ်ပုယုလါအဟံစီဆုံသးဒီး မယွာ်အတံာ် မာ စးထီဉ်လါအဖျိုင်ထီဉ် လံာ်စီဆုံကို တုယုအဘဉ်တာ် ကိးကွာ်အီ လာဟံယွာ်ဖဲ ၂၀၁၉ နံဉ် လါဒ်စုဘာဉ် (၁၃) သီ ဂါဂါ အဆာကတီဉ်န့လီ.

သရော်မုဉ်ဒီးကထာဂိုဏ်းရုံထာဉ်သ့

## တံာ်ဘိးဘဉ်သ့ညါလီအီ

ပုယုကညီဘျာထံခဝဲရှာဉ်ပိဉ်မုဉ်အမှါနံဉ် လါ ၂၀၂၀ နံဉ်အဂီၢ်မုဉ်ဝဲ လါမု (၃၁) သီန့လီ.

မုဉ်စုာ်ကိးကွာ်အီတစုန့လီ. Vol. 72 No. 2 February 2020